




Myanmar Garment Manufacturers Association NEWSLETTER

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) ၏ လုပ်ငန်း စစ်တမ်း (Position Paper) နှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို Online မှ တစ်ဆင့် ပြုလုပ်ခဲ့ခြင်း



မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) ၏ လုပ်ငန်းစစ်တမ်း (Position Paper) နှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၁၁) ရက်နေ့တွင် Online မှ တစ်ဆင့် ပြုလုပ်ကျင်းပခဲ့ပါသည်။ သတင်းစာရှင်းလင်းပွဲတွင် လုပ်ငန်းစစ်တမ်း (Position Paper) နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်းကို ဦးကျော်ဇင်ထွန်း (CEO, Arrow Media) မှ ပြုလုပ်ခဲ့ပြီး Position Paper တွင် ပါရှိသော COVID - 19 ကြောင့် အထည်ချုပ်လုပ်ငန်းအပေါ် သက်ရောက်မှု များနှင့် တွေ့ရှိချက်များအပေါ် ရှင်းလင်း တင်ပြခြင်းများ အစရှိသည်တို့ကို မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းမှ အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ် မှ ရှင်းလင်းပြောကြားခဲ့ပါသည်။

ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာသင်တန်း (Income Management) ကို Online မှတစ်ဆင့် ပြုလုပ် ကျင်းပခဲ့ခြင်း

Employers' Package သင်တန်းများကို ၂၀၂၁ ခုနှစ် ၊ ဇန်နဝါရီလမှ စတင်၍ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း အသိပေးခြင်း

မြန်မာ့ အထည်ချုပ်ကဏ္ဍအပေါ် COVID - 19 ၏ သက်ရောက်မှုများ အပေါ် တွေ့ဆုံမေးမြန်းခြင်း

MGMA System 3.0 စနစ်တွင် Factory Information များ Update ပြုလုပ်ရန် အကြောင်းကြားခြင်း


လုပ်ငန်းခွင်ဆိုင်ရာဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး (Occupational Safety and Health) ဒုတိယအကြိမ် Online သင်တန်း ကျင်းပခဲ့ခြင်း



မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) ၏ လုပ်ငန်းစစ်တမ်း (Position Paper)နှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို Online မှတစ်ဆင့် ပြုလုပ်ခဲ့ခြင်း	၁
ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာသင်တန်း(Income Management) ကို Online မှတစ်ဆင့် ပြုလုပ် ကျင်းပခဲ့ခြင်း	၂
မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း(MGMA)၏ အထည်ချုပ်လုပ်ငန်းများအပေါ်သက်ရောက်မှု Position Paper ရေးသားချက်ပေါ် သတင်းစာရှင်းလင်းမှုပြုလုပ်ခဲ့မှုမှ ဆွေးနွေးတင်ပြမှု ကောက်နုတ်ချက်များ	၃
Employers' Package သင်တန်းများကို ၂၀၂၁ ခုနှစ်၊ဇန်နဝါရီလမှ စတင်၍ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း အသိပေးခြင်း	၄
သွင်းကုန်လိုင်စင်အတွက် လိုအပ်သော ထောက်ခံချက်များအား ၂၇ ၂၀၂၀.၁၂. ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားကြရန် အကြောင်း ကြားခြင်း	၆
လုပ်ငန်းခွင်ဆိုင်ရာဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး (Occupational Safety and Health) ဒုတိယအကြိမ် Online သင်တန်း ကျင်းပခဲ့ခြင်း	၈
မြန်မာ့ အထည်ချုပ်ကဏ္ဍအပေါ် COVID - 19 ၏ သက်ရောက်မှုများ အပေါ် တွေ့ဆုံမေးမြန်းခြင်း	၉
ဒုတိယအကြိမ်မြောက် ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာသင်တန်း (Income Management) ကို Online မှတစ်ဆင့် ပြုလုပ် ကျင်းပခဲ့ခြင်း	၁၀
MGMA System 3.0 စနစ်တွင် Factory Information များ Update ပြုလုပ်ရန် အကြောင်းကြားခြင်း	၁၁

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) ၏ လုပ်ငန်းစစ်တမ်း (Position Paper)နှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို Online မှ တစ်ဆင့် ပြုလုပ်ခဲ့ခြင်း

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) ၏ လုပ်ငန်းစစ်တမ်း (Position Paper)နှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၁၁) ရက်နေ့တွင် Online မှတစ်ဆင့် ပြုလုပ်ကျင်းပခဲ့ပါသည်။ သတင်းစာရှင်းလင်းပွဲတွင် လုပ်ငန်းစစ်တမ်း(Position Paper) နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်းကို ဦးကျော်ဇင်ထွန်း(CEO, Arrow Media) မှ ပြုလုပ်ခဲ့ပြီး Position Paper တွင် ပါရှိသော COVID - 19 ကြောင့် အထည်ချုပ်လုပ်ငန်းအပေါ် သက်ရောက်မှုများနှင့် တွေ့ရှိချက်များအပေါ် ရှင်းလင်း တင်ပြခြင်းများ အစရှိသည်တို့ကို မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များ အသင်းမှ အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ် မှ ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသော သတင်းမီဒီယာများမှ COVID - 19 ကြောင့် အထည်ချုပ်လုပ်ငန်း များအနေဖြင့် ပြည်ပတင်ပို့မှုများတွင် ထိခိုက်မှုများ၊ COVID - 19 အလွန်တွင် အထည်ချုပ်လုပ်ငန်းများအနေဖြင့် ပြန်လည်ဖွင့်လှစ်ရန်အတွက် ပြင်ဆင်ထားမှုများ၊ ကိုဗစ် ကာလတွင် ရန်ကုန်တိုင်းအတွင်း အထည်ချုပ်လုပ်ငန်း ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုများ ဆုံးရှုံးနစ်နာမှု များ အစရှိသည်တို့ကို မေးမြန်းခဲ့ပြီး မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ် မှ ပြန်လည်ဖြေကြားခဲ့ပါသည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ သတင်းမီဒီယာ (၁၈) ယောက်အပါအဝင် စုစုပေါင်း(၃၂)ယောက် တက်ရောက်ခဲ့ကြပါသည်။




ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာသင်တန်း (Income Management) ကို Online မှတစ်ဆင့် ပြုလုပ် ကျင်းပခဲ့ခြင်း

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း(MGMA)မှ ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ သင်တန်း(Income Management)ကို Online မှတစ်ဆင့် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ အဆိုပါ သင်တန်းကို ဝင်ငွေနှင့် အသုံးစရိတ်များကို စနစ်တကျ စီမံခန့်ခွဲတတ်စေရန်၊ အသုံး စရိတ်များ၏ သဘာဝကို သိရှိနားလည်တတ်စေရန်နှင့် လိုအပ်သော ဦးစားပေး အသုံးစရိတ်များကို ခွဲခြား သိရှိစေရန်ရည်ရွယ်၍ ပြုလုပ်ကျင်းပခဲ့ခြင်းဖြစ်ပါသည်။ သင်တန်းအဖွင့်အမှာ စကားကို မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ Managing Director ဒေါ်အေးမိရှိန် နှင့် Mr. Julian Stodt (Senior Project Manager, AVE) တို့မှ ပြောကြားခဲ့ပြီး သင်တန်းနည်းပြ ဒေါ်အင်ကြင်းမှ သင်တန်းကို ဆက်လက် သင်ကြားပေးခဲ့ပါသည်။ သင်တန်းသို့ Textile Palace Garment Factory မှ Supervisor များနှင့် ဝန်ထမ်း စုစုပေါင်း (၁၀) ယောက် တက်ရောက်ခဲ့ကြပါသည်။



မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း(MGMA)၏ အထည်ချုပ်လုပ်ငန်းများအပေါ်သက်ရောက်မှု Position Paper ရေးသားချက်ပေါ်သတင်းစာရှင်းလင်းမှုပြုလုပ်ခဲ့မှုမှ ဆွေးနွေးတင်ပြမှု ကောက်နုတ်ချက်များ

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း(MGMA)မှ ၁၁.၁၂.၂၀၂၀ တွင် ပြုလုပ်ခဲ့သော အထည်ချုပ်လုပ်ငန်းရှင်များအပေါ်သက်ရောက်မှု Position Paper ရေးသားချက်အပေါ် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့မှုမှ ဆွေးနွေးတင်ပြမှုကောက်နုတ်ချက်များကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၁၆) ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးတင်ပြမှုကောက်နုတ်ချက်များတွင် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း(MGMA)၏ အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်မှ သတင်း Media များသို့ ပြောကြားခဲ့သော PPE ချုပ်လုပ်မှုများ၊ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း(MGMA)မှ ပြုလုပ်ဆောင်ရွက်ခဲ့မှုများ၊ စက်ရုံပိတ်သိမ်းမှုအခြေအနေနှင့် လုပ်သားလျော့ကျမှုများ၊အနည်းဆုံးလုပ်ခလစာသတ်မှတ်မှုရွှေ့ဆိုင်းခြင်း၊လူမွဲခံမှုဥပဒေ ပြဋ္ဌာန်းခြင်းနှင့် အထည်ချုပ်လုပ်ငန်းများအနေဖြင့် COVID - 19 ကာလအတွင်းနှင့်အလွန်တွင် ကြုံတွေ့ရမည့် စိန်ခေါ်မှုများ အစရှိသည့်တို့ကို ကောက်နုတ်ချက်များတွင် အသေးစိတ်ထည့်သွင်းဖော်ပြရေးသားထားပါသည်။



Employers' Package သင်တန်းများကို ၂၀၂၁ ခုနှစ်၊ဇန်နဝါရီလမှ စတင်၍ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း အသိပေးခြင်း

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA)မှ Employers' Package သင်တန်းများကို ၂၀၂၁ ခုနှစ်၊ဇန်နဝါရီလမှ စတင်၍ ပြန်လည်ဖွင့်လှစ်မည် ဖြစ်ပြီး သင်တန်းချိန်များအားလုံးကို Zoom Application အသုံးပြု၍ Virtual စနစ်ဖြင့် ပြုလုပ်သွားမည်ဖြစ်ကြောင်းကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၂၃) ရက်နေ့တွင် အသိပေးခဲ့ပါသည်။ သင်တန်းတွင် သင်ကြားမည့် သင်တန်း ခေါင်းစဉ်၊နေ့ရက်၊ အချိန် များနှင့်အသေးစိတ်အကြောင်းအရာများကို အောက်ဖော်ပြပါ ဇယားတွင် ကြည့်ရှုလေ့ လာနိုင်ပါသည်။

*သင်တန်းသားဦးရေ ကန့်သတ်ထားပါသဖြင့် သင်တန်းတက်လိုသူများအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့ နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်ပါသည်။
(09-257313341, 09-963522939, employerspackage@myanmargarments.org,
jlo.myanmargarments@gmail.com)

Employers' Package

Training Calendar (January - June 2021)

No.	Training Title	Date	Time
1.	Introduction to Applied Labour Law	2021-01-20	01:30 - 04:00 PM
2.	Employment and Orientation	2021-01-27	01:30 - 04:00 PM
3.	Employment Contract and Workplace Rules	2021-02-17	01:30 - 04:00 PM
4.	Leaves and Holiday	2021-02-24	01:30 - 04:00 PM
5.	Social Security	2021-03-17	01:30 - 04:00 PM
6.	Payment of Wages	2021-03-24	01:30 - 04:00 PM
7.	Settlement of Labour Dispute	2021-04-21	01:30 - 04:00 PM
8.	Forming and Functioning WCC	2021-04-28	01:30 - 04:00 PM
9.	Labour Organizations	2021-05-19	01:30 - 04:00 PM
10.	Labour Disputes and Case Studies	2021-05-26	01:30 - 04:00 PM
11.	Occupational Safety and Health	2021-06-16	01:30 - 04:00 PM
12.	CSR Compliance	2021-06-23	01:30 - 04:00 PM

Employers' Package ၏ သင်တန်းများကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှစ၍ ပြန်လည်စတင်မည်ဖြစ်သည်။ သင်တန်းခေါင်းစဉ်၊ နေ့ရက်နှင့် အချိန်တို့ကို အထက်ပါဇယားတွင် ကြည့်နိုင်သည်။ သင်တန်းချိန်များအားလုံးကို Zoom အက်ပလီကေးရှင်း အသုံးပြု၍ Virtual စနစ်ဖြင့် ပြုလုပ်သွားမည်ဖြစ်သည်။ Zoom ID နှင့် Passcode တို့ကို သင်တန်း Viber Group နှင့် အီးမေးလ်များထဲသို့ အချိန်နှင့်တပြေးညီ ပို့ပေးမည်။ ၆ လစာ သင်တန်းချိန် ၁၂ ချိန် ရှိသည့်အနက် အနည်းဆုံး ၁၀ ချိန်တက်ခဲ့သော သင်တန်းသား/သူ များအား မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်း ရှင်များအသင်း၏ Employers' Package မှ Completion Certificate ထုတ်ပေးမည်။ သင်တန်းဈေးနှုန်းနှင့် ကန့်သတ်ချက်များကို အောက်ပါ ဇယားတွင် ကြည့်နိုင်သည်။

Training Fee, Class Size Limitation and Others	Registered Participants Limited up to 40		Others Limited up to 10
	Member of Employers' Package	Others Registered	Others
Fees for All Trainings	2 persons from one factory	1 person 50,000-Ks	Free but Limited Access to Join Zoom Training
Completion Certificate	Yes at least 10 trainings must be completed	Yes at least 10 trainings must be completed	No
Document Sharing	Yes	Yes	No
Viber Group Discussion	Yes	Yes	No

သင်တန်းသားဦးရေကန့်သတ်ထားသဖြင့် သင်တန်းတက်လိုသူများ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့ နောက်ဆုံးထား၍
 Phone: 09257313341, 09963522939, Email: employerspackage@myanmargarments.org, jlo.myanmargarments@gmail.com တို့သို့
 စာရင်းပေးသွင်းနိုင်သည်။

သွင်းကုန်လိုင်စင်အတွက် လိုအပ်သော ထောက်ခံချက်များအား
၂၇.၁၂.၂၀၂၀ ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားကြရန် အကြောင်း
ကြားခြင်း

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း(MGMA) မှ သွင်းကုန်လိုင်စင် အတွက် လိုအပ်သော ထောက်ခံချက်များအား ၂၇.၁၂.၂၀၂၀ နောက်ဆုံးထား၍ လျှောက်ထားကြရန်အတွက် ကြေညာချက်ကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၂၃) ရက် နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန် သွယ်ရေးဦးစီးဌာန အနေဖြင့် ၅.၁.၂၀၂၁ ရက်နေ့မှ စတင်၍ သွင်းကုန်လိုင်စင်များအား Myanmar Tradenet 2.0 စနစ်ဖြင့် ပြောင်းလဲအသုံးပြုသွားမည်ဖြစ်ပါသည်။ မြန်မာ နိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှလည်း အသင်းဝင် CMP စက်ရုံများမှ လျှောက်ထားသောထောက်ခံချက်များကို စစ်ဆေးရန်အချိန်လည်း ရှိသောကြောင့် CMP စက်ရုံများအနေဖြင့် သွင်းကုန်လိုင်စင်ရရှိရန်အတွက် ထောက်ခံချက်များအား ၂၇.၁၂.၂၀၂၀ (တနင်္ဂနွေနေ့) ည (၁၂း၀၀) နာရီနောက်ဆုံးထား၍ လျှောက်ထားကြပါ ရန်အတွက် တိုက်တွန်းနှိုးဆော်ခြင်းဖြစ်ပါသည်။



မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း
MYANMAR GARMENT MANUFACTURERS ASSOCIATION
 NO.29, MIN YE KYAW SWAR STREET, LANMADAW TOWNSHIP, YANGON, MYANMAR.

☎ : 95-1-2300253, 09-49287184

Fax: 95-1-2314829

E-mail: mgma@myanmargarments.org

စာအမှတ်။ ။ ၀၀၅/အထခ/၂၀၂၀ (၁၁၁၉)

ရက်စွဲ ။ ။ ၂၀၂၀ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်

သို့

အသင်းဝင် CMP စက်ရုံ/ကုမ္ပဏီများအားလုံး

အကြောင်းအရာ။ ။ သွင်းကုန်လိုင်စင်အတွက် လိုအပ်သော ထောက်ခံချက်များအား ၂၇.၁၂.၂၀၂၀ ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားကြရန် အကြောင်းကြားခြင်း။

ရည်ညွှန်းချက် ။ ။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၏ ၂၂.၁၂.၂၀၂၀ ရက်စွဲပါစာအမှတ်ကသရ(ဦး)နည်းပညာ/၂၀၂၀-၂၀၂(၀၄၉၆)

၁။ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန နှင့် ပူးပေါင်း၍ CMP သွင်းကုန်လိုင်စင်များကို Fully Online System ဖြင့် ထောက်ခံချက် ပေးလျှက်ရှိပါသည်။

၂။ ယခုအခါ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန အနေဖြင့် ၅.၁.၂၀၂၁ ရက်နေ့မှ စတင်ကာ သွင်းကုန်လိုင်စင်များအား Myanmar Tradenet 2.0 စနစ်သို့ ပြောင်းလဲအသုံးပြုသွားမည်ဖြစ်သောကြောင့် လက်ရှိစနစ်အဟောင်းအတွင်း ဝင်ရောက်လာသော ထောက်ခံချက်များအား ၂၉.၁၂.၂၀၂၀ ညနေ (၅:၀၀) နာရီအထိသာ လက်ခံသွားမည်ဖြစ်ကြောင်း အကြောင်းကြားလာပါသည်။

၃။ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းအနေဖြင့် အသင်းဝင် CMP စက်ရုံများ မှ လျှောက်ထားလာသော ထောက်ခံချက်များကို စစ်ဆေးရန်အချိန်လည်း ရှိပါသောကြောင့် CMP စက်ရုံများအနေဖြင့် သွင်းကုန်လိုင်စင်ရရှိရန်အတွက် ထောက်ခံချက်များအား ၂၇.၁၂.၂၀၂၀ (တနင်္ဂနွေနေ့) ည (၁၂:၀၀) နာရီ နောက်ဆုံးထား၍ လျှောက်ထားကြပါရန် အသိပေး အကြောင်းကြားအပ်ပါသည်။

၄။ အကယ်၍ မေးမြန်းလိုသည်များရှိပါက ဖုန်းနံပါတ် ၀၉-၄၄၃၃၉၉၄၄၁.၀၉-၂၅၀၀၀၁၃၀၄, ၀၁-၂၃၁၄၈၂၉, ၀၁-၂၃၀၀၂၅၃ သို့ တိုက်ရိုက်ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

မှတ်ချက်။ ။ ထောက်ခံချက်များအား MGMA System 3.0 စနစ်အသစ်ဖြင့် ပြန်လည် လျှောက်ထားရမည့်နေ့ရက်အား ထပ်မံအကြောင်းကြားပေးမည်ဖြစ်ပါသည်။




(စိုင်းမောင်)

တွဲဘက်အတွင်းရေးမှူး

မိတ္တူကို - ရုံးလက်ခံ

လုပ်ငန်းခွင်ဆိုင်ရာဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး (Occupational Safety and Health) ဒုတိယအကြိမ် Online သင်တန်း ကျင်းပခဲ့ခြင်း

LIFT Myanmar program ၏ ပံ့ပိုးကူညီမှု ActionAid Myanmar မှ Safe Migration for Decent Work in the Peri-Urban Areas of Yangon (SECURE) စီမံကိန်းအကောင်အထည်လျက် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) ကြီးမှူးကျင်းပသော လုပ်ငန်းခွင်ဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး (Occupational Safety and Health)သင်တန်းကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၂၁)ရက်နေ့မှ (၂၄)နေ့အထိ Online မှတ်ဆင့် ဒုတိယအကြိမ် ထပ်မံကျင်းပခဲ့ပါသည်။ သင်တန်းပြုလုပ်ပေးခြင်း၏ ရည်ရွယ်ချက်မှာအထည်ချုပ် စက်ရုံများတွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ပတ်သက်၍ ပြုလုပ်ဆောင်ရွက်ထား သင့်သောအချက်များ၊ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ပတ်သက်သော ဥပဒေများ၊ ဘေးအန္တရာယ် အကဲဖြတ်မှုများ(Risk Assessments)၊ စွန့်ပစ်ပစ္စည်းများနှင့်ပတ်သက် ၍စီမံခန့်ခွဲမှုများ၊ Safety toolbox များ အကြောင်းကို ပိုမိုသိရှိစေရန် ဖြစ်ပါသည်။ MGMA၏ တာဝန်ရှိသူများမှအဆိုပါကျင်းပပြုလုပ်သော Online သင်တန်းတွင် ကြိုဆို နှုတ်ခွန်းဆက်ခြင်းနှင့် သင်တန်းဆင်းအမှာစကားများ ချီးမြှင့်ပြောကြားပေးကြပြီး အဆိုပါ(၄) ရက်သင်တန်းသို့ အထည်ချုပ်လုပ်ငန်းစက်ရုံများမှ စုစုပေါင်း (၃၀) ယောက် တက်ရောက် သင်ကြားခဲ့ကြပါသည်။



မြန်မာ့ အထည်ချုပ်ကဏ္ဍအပေါ် COVID - 19 ၏ သက်ရောက်မှုများ အပေါ် တွေ့ဆုံမေးမြန်းခြင်း

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း၏ အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်မှ Myanmar Insider ၏ မြန်မာ့အထည်ချုပ်ကဏ္ဍအပေါ် COVID - 19 ၏ သက်ရောက်မှုများနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်းခြင်းကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၂၄) ရက်နေ့တွင် လက်ခံဖြေကြားပေးခဲ့ပါသည်။ အဆိုပါတွေ့ဆုံ မေးမြန်းခြင်းတွင် အထည်ချုပ်လုပ်ငန်းများ တိုးတက်ပြောင်းလဲ လာခဲ့မှုများ၊ COVID ကြောင့် အထည်ချုပ်လုပ်ငန်းများတွင် ထိခိုက်နစ်နာမှုများ၊ ခက်ခဲနစ်နာမှုများနှင့် အလုပ်သမားလျော့ချမှုများ၊ COVID - 19 ကာလအတွင်းတွင် အထည်ချုပ်စက်ရုံများ ပိတ်သိမ်းမှုများနှင့် ရပ်နားမှုများ၊ အစိုးရ အနေဖြင့် ချေးငွေအပြင် ထပ်မံလုပ်ဆောင်ရန် လိုအပ်သောအရာများကို အကြံပြုခြင်း၊ မြန်မာနိုင်ငံအထည်ချုပ် စက်ရုံ ဝန်ထမ်းများ အနေဖြင့် နိုင်ငံတကာမှ ဝန်ထမ်းများ၏ လုပ်ဆောင်မှုများကဲ့သို့ ပိုမိုတိုးတက်အောင် အစိုးရ၊ ပုဂ္ဂလိက၊ အထည်ချုပ်အသင်း သုံးမျိုးလုံးတွင် လုပ်ဆောင်သင့်သောကိစ္စရပ် များ အစရှိသည့်တို့ကို Myanmar Insider မှ မေးမြန်းခဲ့ပြီး မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း၏ အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်မှ ပြန်လည် ဖြေကြားခဲ့ပါသည်။



ဒုတိယအကြိမ်မြောက် ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာသင်တန်း (Income Management) ကို Online မှတစ်ဆင့် ပြုလုပ် ကျင်းပခဲ့ခြင်း

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း(MGMA)မှ ဒုတိယအကြိမ်မြောက် ငွေကြေးစီမံခန့်ခွဲမှု ဆိုင်ရာ သင်တန်း(Income Management)ကို Online မှတစ်ဆင့် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၂၉) ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ အဆိုပါသင်တန်းကို ဝင်ငွေနှင့် အသုံးစရိတ်များကို စနစ်တကျ စီမံခန့်ခွဲတတ်စေရန်၊ အသုံးစရိတ်များ၏ သဘာဝကို သိရှိနားလည်စေရန်နှင့် လိုအပ်သော ဦးစားပေး အသုံးစရိတ်များကို ခွဲခြားသိရှိစေရန် ရည်ရွယ်၍ ပြုလုပ်ကျင်းပခဲ့ခြင်းဖြစ်ပါသည်။ သင်တန်းအဖွင့်အမှာစကားကို မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ Managing Director ဒေါ်အေးမိရှိန် နှင့် Mr. Julian Stodt (Senior Project Manager, AVE) တို့မှ ပြောကြားခဲ့ပြီး သင်တန်းနည်းပြ ဒေါ်အင်ကြင်းမှ သင်တန်းကို ဆက်လက် သင်ကြားပေးခဲ့ပါသည်။ သင်တန်းသို့ Unique HTT Company Limited မှ Supervisor များနှင့် ဝန်ထမ်း စုစုပေါင်း (၁၂) ယောက် တက်ရောက်ခဲ့ကြပါသည်။



MGMA System 3.0 စနစ်တွင် Factory Information များ Update ပြုလုပ်ရန် အကြောင်းကြားခြင်း

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း(MGMA)မှ MGMA System 3.0 စနစ်တွင် Factory Information များ Update ပြုလုပ်ရန် အကြောင်းကြားအသိပေးစာ နှင့် ပြုလုပ်ရမည့်ပုံစံအမျိုးမျိုးကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ အသင်းဝင်စက်ရုံများအနေဖြင့် ယခုလက်ရှိ အသုံးပြုလျက်ရှိသော MGMA Online Portal စနစ်တွင် ယခင်ကဖြည့်သွင်းခဲ့သည့် စက်ရုံ/ကုမ္ပဏီများ၏ Factory Information များအား Update ပြုလုပ်ရန် လိုအပ်မည်ဖြစ်ပြီး ထို့သို့ ပြန်လည် Update ပြုလုပ်မှသာလျှင် MGMA System 3.0 စနစ်တွင် သွင်းကုန်လိုင်စင်အတွက် ထောက်ခံချက်များကိုလျှောက်ထားနိုင်မည်ဖြစ်ကြောင်းထည့်သွင်းဖော်ပြထားပါသည်။ ၁.၁.၂၀၂၁ (သောကြာနေ့)မှ စတင်ကာ ပြန်လည် Update ပြုလုပ်ကြရန်နှင့် သွင်းကုန် လိုင်စင်အတွက် ထောက်ခံချက်လျှောက်ထားမှုများကို MGMA System 3.0 စနစ်တွင် ၅.၁.၂၀၂၁(အင်္ဂါနေ့)မှစတင်၍လျှောက်ထားနိုင်ကြောင်းထည့်သွင်းဖော်ပြထားပါသည်။



မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း
MYANMAR GARMENT MANUFACTURERS ASSOCIATION
 NO.29, MIN YE KYAW SWAR STREET, LANMADAW TOWNSHIP, YANGON, MYANMAR.

☎ : 95-1-2300253, 09-49287184

Fax: 95-1-2314829

E-mail: mgma@myanmargarments.org

စာအမှတ်။ ။ ၀၀၅/အထခ/၂၀၂၀ (၁၁၃၈)

ရက်စွဲ ။ ။ ၂၀၂၀ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်

သို့

အသင်းဝင် CMP စက်ရုံ/ကုမ္ပဏီများအားလုံး

အကြောင်းအရာ။ ။ **MGMA System 3.0 စနစ်တွင် Factory Information များ Update ပြုလုပ်ရန်**
အကြောင်းကြားခြင်း

၁။ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန နှင့် ပူးပေါင်း၍ CMP သွင်းကုန်လိုင်စင်များကို Fully Online System ဖြင့် ထောက်ခံချက် ပေးလျက်ရှိပြီး ယခုအခါ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန အနေဖြင့် ပို့ကုန်/သွင်းကုန် ဆိုင်ရာ ထောက်ခံချက်ပေးသည့်လုပ်ငန်းစဉ်များအား Myanmar Tradenet 2.0 စနစ် သို့ ပြောင်းလဲအသုံးပြုသွားမည်ဖြစ်သည့်အတွက် အထည်ချုပ်လုပ်ငန်းရှင်များအသင်း၏ လက်ရှိ MGMA Online Portal စနစ်အား Myanmar Tradenet 2.0 စနစ် နှင့် လိုက်လျောညီထွေမှုရှိအောင် MGMA System 3.0 သို့ အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိပါသည်။

၂။ ထို့ကြောင့် အသင်းဝင် CMP စက်ရုံများအနေဖြင့် ယခုလက်ရှိ မိမိတို့အသုံးပြုလျက်ရှိသော MGMA Online Portal စနစ်တွင် ယခင်ကဖြည့်သွင်းခဲ့သည့် မိမိတို့ စက်ရုံ/ကုမ္ပဏီ၏ Factory Information များအား Update ပြုလုပ်ရန် လိုအပ်မည်ဖြစ်ပြီး ယင်းကဲ့သို့ ပြန်လည် Update ပြုလုပ်မှသာလျှင် MGMA System 3.0 စနစ်တွင် သွင်းကုန်လိုင်စင်အတွက် ထောက်ခံချက်များကို လျှောက်ထား၍ ရမည်ဖြစ်ပါသည်။

၃။ သို့ပါ၍ Factory Information များအား <http://mghrdc.com/member/login> ဌာန ယာယီဝင်ရောက်၍ ၁.၁.၂၀၂၁ (သောကြာနေ့)မှ စတင်ကာ ပြန်လည် Update ပြုလုပ်ကြပါရန် နှင့် သွင်းကုန်လိုင်စင်အတွက် ထောက်ခံချက်လျှောက်ထားမှုများကို MGMA System 3.0 စနစ်တွင် ၅.၁.၂၀၂၁ (အင်္ဂါနေ့) မှစတင်၍ လျှောက်ထား၍ ရမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

၄။ အကယ်၍ မေးမြန်းလိုသည်များရှိပါက ဖုန်းနံပါတ် ၀၉-၄၄၃၃၉၉၄၄၁, ၀၉-၀၉-၂၅၀၀၀၁၃၀၄ , ၀၁-၂၃၁၄၈၂၉, ၀၁-၂၃၀၀၂၅၃ သို့ တိုက်ရိုက် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။



(စိုင်းမောင်)

မိတ္ထူကို - ရုံးလက်ခံ

တွဲဘက်အတွင်းရေးမှူး